

הַחֲבִירָה	כִּי	וְהָיָה	תְּבַשְׂרָה	וְהָיָה	עָמַד	אֲשֶׁר	-אֶל	6
ဖရိၣ်	-အကကြောင်းမူကား	အတူတကူ	-သို့-နခေငြး	-ထို-မကြကီၣ်	သူတို့-ကို	ထမ်းၣ်	-နွံ-မ	
H1961			H3427	H0776	H0853	H5375	H3808	

:וְהָיָה	תְּבַשְׂרָה	וְהָיָה	אֶל	בְּ	עֲשֵׂה
အတူတကူ	-သို့-နခေငြး	နွံၣ်	-နွံ-မ	များ	သူတို့-၏-ပစုစည်း
	H3427	H3201	H3808		H7399

ထိုလူနှစ်ဦးတို့သည် အတူနခေငြးငှါ ထိုမကြ မဆံ့နွံ။ ဥစုစများလွန်းၣ်၊ သူတို့သည် တရပ်တည်း မနနွံကကြ

וְעַ	וְבִ	עָ	וְהָ	וְעַ	וְ	וְ	וְ	7
သိုးကျင်းသူများ	-နွံ-ကကြ	အာဗ်	တိရစဆာန်	သိုးကျင်းသူများ	ကကြ	အင်းများ	-နွံ-ဖရိၣ်	
H7473	H0996	H0087	H4735	H7473	H0996	H7379	H1961	

:וְ	ב	ו	וְ	וְ	ו	ו
-ဦး-မကြကီၣ်	နသေခ	ထိုအခါ	-နွံ-ထို-ဖရိၣ်	-နွံ-ထို-ခါနနီ	လတ်	တိရစဆာန်
H0776	H3427		H6522		H3876	H4735

အာဗ်ကြါ နွံး ကျောင်းသား၊ လခေတ၏ နွံးကျောင်းသားတို့သည်လည်း ခိုက်ရန်ပကြကြါ။ ထိုအခါ၊ ခါနနီအမျိုးသား၊ ဖရေဇိအမျိုးသားတို့သည် ထိုပကြၣ် နကေငြာတည်း။

וְ	וְ	ו	ו	ו	ו	ו	8
ငါ-၏-ကကြ	အင်းများ	ဖရိၣ်	ကျေးဇူး	မ	လတ်	-သို့	
H0996	H4808	H1961	H4994	H0408	H3876	H0413	

כִּי	וְ	וְ	ו	ו	ו	ו
-အကကြောင်းမူကား	သင်-၏-သိုးကျင်းသူများ	-နွံ-ကကြ	ငါ-၏-သိုးကျင်းသူများ	-နွံ-ကကြ	-နွံ-သင်-၏-ကကြ	
	H7473	H0996	H7473	H0996	H0996	

:וְ	ו	ו
ငါတို့	ညီအစ်ကိုများ	လူများ
H0587	H0251	H0376

အာဗ်ကြလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖရိလျက်၊ ငါနွံ သင်ၣ်ၣ်ၣ်၊ ငါနွံးကျောင်းသားတို့နွံ၊ သင်နွံးကျောင်းသားတို့ၣ်ၣ်ၣ်၊ ခိုက်ရန်မရှိပါစနွံ။

ו	ו	ו	ו	ו	ו	9
-အကယ်	-မှ-ငါ-အပ၏	ကျေးဇူး	ခွဲခဲလခေ	သင်-၏-ရှု-ဦး	-ထို-မကြကီၣ်	
		H4994	H6504	H6440	H0776	

:וְ	ו	ו	ו	ו
-နွံ-ငါ-ဘယ်ဘက်-သို့-သွားမည်	-ထို-ညာဘက်	-နွံ-အကယ်	-နွံ-ငါ-ညာဘက်-သို့-သွားမည်	-ထို-ဘယ်ဘက်
H8041	H3225		H3231	H8040

မကြတပငြလုံးသည် သင်ရှုမှရှိုသည် မဟုတ်လခေ။ ငါနွံ ခွၣ်နပေါလခေ။ သင်သည် လက်ဝဲဘက်သို့ သွားလျှင်၊ ငါသည် လက်ျာဘက်သို့သွားမည်။ သင်သည် လက်ျာဘက်သို့ သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့ သွားမည်ဟု ဆို၏။

ကညာအံ	ဒါ	ကအာ	ကအာ	-အအံ	ကအာ	-လဲ	ကအာ	ကိ	15
ငါ-ပေးမည်	သင်-သို့	မပြုသော	သင်	-ထို	-ထို-မကြော်ငြ	အလုံးစုံသော	-ကို	-အကကြောင်းမူကား	
H5414		H7200			H0776	H3605	H0853		

:ထဲ	-အ	ဒါ
ထာဝရ	-သို့	-နှင့်-သင်-၏-အမျိုးအနွယ်-သို့
H5769	H5704	H2233

သင်မပြုသော မပြုတပြုလုံးကို၊ သင်နှင့်သင်၏ အမျိုးအနွယ်အား၊ ငါသည်ကာလအစဉ်အမပြုပေးမည်။

လဲ	-အ	အအံ	ကအာ	အအံ	ဒါ	ကအာ	ကိ	16
နိုင်လိမ့်မည်	-အကယ်	-ထို	-ထို-မကြော်ငြ	-ကဲ့သို့-ဖန်	သင်-၏-အမျိုးအနွယ်	-ကို	-နှင့်-ငါ-ပမည်	
H3201			H0776	H6083	H2233	H0853		

:ကညာ	ဒါ	-အ	ကအာ	အအံ	ကအာ	ကိ	ကိ	17
ရတောက်ခင်းခံရမည်	သင်-၏-အမျိုးအနွယ်	-လည်း	-ထို-မကြော်ငြ	ဖန်	-ကို	-သို့-ရတောက်ခင်း	လူ	
H4487	H2233	H1571	H0776	H6083	H0853	H4487	H0376	

သင်၏အမျိုးအနွယ်ကို မမြှင့်တင်သို့ ငါများပပြုစေမည်။ သို့မဖြစ် လူသည်မမြှင့်တင်ကို ရတောက်နိုင်လျှင်၊ သင်၏ အမျိုးအနွယ်ကို ရတောက်နိုင်ကပြီမို့မည်။

ဒါ	ကိ	ကအာ	ကအာ	ကအာ	ကိ	ကိ	17
သင်-သို့	-အကကြောင်းမူကား	-နှင့်-သူမ-၏-အနံ	-သို့-သူမ-၏-အရည်	-၌-မကြော်ငြ	လှည့်လော	ထလော	
		H7341	H0753	H0776	H1980		

:ကညာ
ငါ-ပေးမည်
[H5414](#)

သင်ထ၍မကြော်ငြကို အလျားအားဖပြုငှား၊ အနံအားဖပြုငှား ရှုောက်သွားလော့။ သင်အား ငါပေးမည်ဟု မိန့်တော်မူ၏။

ကအာ	ကအာ	အအံ	ကအာ	ကအာ	ကအာ	ကိ	18
-နှင့်-တည်၍	-၌-ဟပေရုန်	-ထို	မမရေ	-၌-သပ်ပင်များ	-နှင့်-န၍	-နှင့်-လာ၍	အာ
H1129			H4471	H0436	H3427	H0935	H0087

အ	:ကညာ	ကအာ	ကိ
၇	-သို့-ထာဝရဘုရား	ယဇ်ပလုလင်	-၌-ထို
	H3068	H4196	H8033

တဖန်အာဗဲဗြည် တဲကိုပြုငှား၍၊ ဟပေရုန်မြို့မရသပိတ်တောသို့ ရောက်မှ နရောကျ၍ ထာဝရဘုရား အသို့ ယဇ်ပလုလင်ကို တည်လ၏။